

ဒုက္ခသည်အသိအမှတ်ပြုလျှောက်ထားသူများအတွက်အထောက်အပံ့(လမ်းညွှန်)

ဒုက္ခသည်ကူညီရေးဌာနချုပ် (RHQ) သည် ငွေကြေးအခက်အခဲ ဒုက္ခကြုံတွေ့နေသောဒုက္ခသည် အသိအမှတ်ပြုလျှောက်လွှာလျှောက်ထားသူများအားကူညီထောက်ပံ့ပေးနေပါသည်။

၁။ ထောက်ပံ့ကြေးခံစားခွင့်ရှိသူ
ဒုက္ခသည်အသိအမှတ်ပြုလျှောက်လွှာလျှောက်ထားသူ (အယူခံဝင်ထားသူအပါအဝင်) များအနက် ဂျပန်နိုင်ငံတွင် ငွေကြေးအခက်အခဲဒုက္ခကြုံတွေ့နေပြီး စားဝတ်နေရေးချို့တဲ့ခြင်းအစရှိသောထောက်ပံ့မှုလိုအပ်သည်ဟုအသိအမှတ်ပြုခံရသူမျိုးအားကူညီထောက်ပံ့ပေးနေပါသည်။

(မှတ်ချက် ၁) (၁)တရားရေးဝန်ကြီးဌာနတွင်ပထမအကြိမ် ဒုက္ခသည်အသိအမှတ်ပြုလျှောက်လွှာကိုလျှောက်ထားသူ၊ (၂) တရားရေးဝန်ကြီးဌာနတွင် ပထမအကြိမ် ဒုက္ခသည်အသိအမှတ်ပြု လျှောက်လွှာကို လျှောက်ထား၍ အယူခံဝင်နေသူ၊ (၃) ဒုတိယအကြိမ် နှင့် အထက်ထပ်မံလျှောက်ထားသူများ အတွက် ပထမအကြိမ်လျှောက်ထားသော ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလျှောက်ထားခြင်းကိုပြင်ပယ်ခြင်းနှင့် စပ်လျဉ်းသည့်တရားရုံးမှပယ်ဖျက်ခြင်းဆိုင်ရာ တရားစွဲဆိုမှု (ပထမတရားစွဲဆိုမှု) ကို လုပ်နေသူများသာ ထောက်ပံ့ကြေးလျှောက်ထားခွင့်ရှိပါသည်။

(မှတ်ချက် ၂) ပိုင်ဆိုင်မှုနှင့်ဝင်ငွေရှိသူများ ၊ အလုပ်လုပ်နိုင်သူများ ၊ ဆွေမျိုးရှိသူများ ၊ မိမိကိုယ်ကိုထောက်ပံ့နိုင်စွမ်းရှိသူများ ၊ အစိုးရစသည် မှ ထောက်ပံ့ကြေးအကူအညီရရှိသူများ၊ ထို့အပြင်ထောက်ပံ့မှုလို / မလို စစ်ဆေးဆောင်ရွက်ရာတွင် ကိုက်ညီမှုမရှိကြောင်းကိုစစ်ဆေးတွေ့ရှိပါက ထောက်ပံ့မှုလိုအပ်သည်ဟုအသိအမှတ်ပြုမည်မဟုတ်ပါ။

၂။ ထောက်ပံ့မှုအသေးစိတ်
ထောက်ပံ့မှုလိုအပ်သည်ဟုအသိအမှတ်ပြုခံရပါကအောက်ပါအတိုင်းဖြစ်သည်။
ထောက်ပံ့မှုအသေးစိတ်သည်လက်ခံသူပေါ် မူတည်၍ ကွဲပြားနိုင်သည်။

- (၁) စားစရိတ်
 - လူကြီး (၁၂ နှစ်အထက်) တစ်နေ့ ယန်း ၁,၆၀၀
 - ကလေး (၁၂ နှစ်အောက်) တစ်နေ့ ယန်း ၈၀၀
- (၂) အိမ်လခ
 - ပေးနိုင်သည့်အိမ်လခ အကန့်အသတ်ရှိသည်။ အိမ်လခနှင့် နေထိုင်သူ လူဦးရေပေါ်မူတည်ပြီး၊ ကွဲပြားသည်။အိမ်လခသာ ပေးနိုင်၍အခြားကုန်ကျစရိတ်များမပေးနိုင်ပါ။
- (၃) ဆေးကုသစရိတ်
 - မူအားဖြင့်ကျန်းမာရေးအာမခံအသုံးပြုနိုင်သည့်ကုသမှု၏ကုန်ကျစရိတ်ကိုသာ ပေးနိုင်မည်။ဈေးကြီးသည့်ကုသမှုဖြစ်လျှင်မထောက်ပံ့နိုင်သည့်အခါလည်းရှိသည်။

၃။ ထောက်ပံ့သည့်ကာလ
သာမန်အားဖြင့်အများဆုံး (၄) လ

၄။ ဆက်သွယ်ရန်
ဒုက္ခသည်ကူညီရေးဌာနချုပ်
5-1-27 Minamiazabu, Minato-ku, Tokyo 106-0047
(မြေညီထပ်တွင်စားသောက်ဆိုင်ရှိသည်)
Tokyo Metro Hibiya Line Hiroo Station (H03) Exit 4

ဖုန်းနံပါတ် ၀၁၂၀-၉၅၅-၃၅၇ (အခမဲ့)
၀၃-၃၄၄၉-၇၀၂၉
အချိန် ။ ။ ၉:၃၀ မှ ၁၂:၃၀ ၊ ၁:၃၀ မှ ၅:၀၀
စနေနေ့၊ တနင်္ဂနွေနှင့်ရုံးပိတ်ရက်များပိတ်သည်
(ကြိုတင် ဖုန်းဖြင့်ဆက်သွယ်ရန်လိုပါသည်)

